

၄။ အရေးပေါ်သုံးပစ္စည်းများနှင့် အရေးပေါ်အသက်ကယ်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားပါ။



အရေးပေါ်သုံးပစ္စည်းများနှင့် အရေးပေါ်အသက်ကယ်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားပါ။

မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန် အချက်များ

၁။ သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ကြေညာသော မှီလေသံသယ သတင်းများကို စဉ်ဆက်မပြတ်နားထောင်ပြီး အကြံပြုချက်များကို လိုက်နာပါ။ အခြားသူများကိုမူပေးပါ။ ကောလဟာလ သတင်းများကို မယုံပါနှင့်။



၂။ အရေးပေါ်သုံးပစ္စည်းများ၊ စားဆေ့စရာနှင့်အရေးကြီးစာရွက်စာတမ်းများကို မီမီနှင့်အထူးထားရှိပါ။

၃။ မိသားစုဝင်များ ကွဲကွာသွားပါက ပြန်လည်ဆက်သွယ်ရန် ဖုန်းနံပါတ်၊ အမည်၊ ရပ်ကွက်၊ ကျေးရွာ၊ ဆက်သွယ်ရမည့်သူ စသည့်အတိုအား ရေးသားပြီးမိသားစုဝင်တိုင်း ယူဆောင်ထားပါ။

၄။ မုန်တိုင်းဒီဇေလိုက် အထူးဂရုပြုပါ။

၅။ သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ချက်များကို စဉ်ဆက်မပြတ်နားထောင်သော သောလွတ်ရာနေရာသို့ပြောင်းရွှေ့လိုက်ပါ။



မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန် အချက်များ

၁။ သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ကြေညာသော မှီလေသံသယ သတင်းများကို စဉ်ဆက်မပြတ်နားထောင်ပြီး အကြံပြုချက်များကို လိုက်နာပါ။ အခြားသူများကိုမူပေးပါ။ ကောလဟာလ သတင်းများကို မယုံပါနှင့်။



၂။ မုန်တိုင်းတပ်မြတ်သန်းစဉ် မေတ္တာလေငြိမ်းအသံလည်း ကြော၍ အချိန်အတွင်း ဆေးကုသကုသရန်ပိုမို ပြင်းထန်သည့်လေများ တိုက်ခတ်လာနိုင်သည်ကို သတိပြုပါ။

၃။ မုန်တိုင်းအန္တရာယ်ကင်းရှင်းကြောင်း သက်ဆိုင်ရာ အစိုးရဌာနမှ သတင်းထုတ်ပြန်သည့်အထိ သောကင်း လုံခြုံသောနေရာတွင် နေထိုင်ပါ။

မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့် အချက်များ

၁။ တိရစ္ဆာန်များကို မလိုအပ်ဘဲ ရွှေ့ပြောင်းထားခြင်းဖြင့် လုပ်ပါနှင့်။



၂။ ရေထဲတွင် မလိုအပ်ဘဲ ရေကူးခြင်းလုပ်ရောက်ခြင်း မပြုလုပ်ပါနှင့်။



၃။ လေမုန်တိုင်းအနည်းငယ် အားလျော့သွားချိန်တွင် အိမ်အပြင်တွင်ခြင်း ကမ်းခြေ ပြင်ကမ်းများ၊ ကမ်းနားသို့ သွားရောက်ခြင်းမပြုပါနှင့်။

မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန် အချက်များ

၁။ မိသားစုဝင်များ ပျောက်မဲ့၊ ကွဲကွာပါက သက်ဆိုင်ရာသို့ အကြောင်းကြားပါ။



၂။ အန္တရာယ်ရှိသော ဓာတ်ကြိုးများ၊ ဓာတ်တိုင်၊ သစ်ပင် သစ်ကိုင်းများ၊ သတိပြုရှောင်ရှားပါ။ သက်ဆိုင်ရာသို့ အကြောင်းကြားပြီး ကူညီရှင်းလင်းပါ။



၃။ အိမ်၏ရိုးခံမှုအနေအထားနှင့် အဆိပ်ရှိသော တိရစ္ဆာန်များ အိမ်ပြင်တွင်း ရှိမရှိ စစ်ဆေးပါ။



၄။ သန့်ရှင်းသောသောက်သုံးရေ(သို့) ကျိုချက်ထားသောရေ (သို့) ရေသန့်စေဆေးစက်ထားသော ရေကိုသာ အမြဲသောက်သုံးပါ။

